

Burmese batton)

ငုံးငုံး ကဝါ <ngon: ngon:> 短短地, 短促地: ~ တိုအောင် ဖြတ်သည်။ 剃得短短的。

ငုံးတိံ နှ၊ <ngon: ti' / ngon: di'> 极短的物品, 短而秃的东西: ခဲတံ ~ ကလေးကိုပင်တယုတယသိမ်းထားသည်။ 就连短短的铅笔头都小心地收藏起来。

ငုံးတိံတိံ ကဝါ <ngon: ti' di'> 光秃秃, 孤零零: ~ နှင့်တဦး တည်းနေရရှာသည်။ 一个人孤零零地生活。 / မင်းပြောမှဖြင့် အရင်းမရှိအဖျားမရှိ ~ နဲ့။ 你说起话来总是没头没脑的。

/ တယ်ကန်သင်းကိုကြည့်ကြည့်မြင် ~ နှင့်သာပြီး၏။ 所有的田埂上都稀稀落落地长着小草。

ငုံးတို့ နှ၊ <ngon: do> 光秃的东西, 又短又秃的东西: သွား ပွတ်တံ ~ 秃了毛的牙刷 / ဆိတ်စားလို့သစ်ပင်ကလေး ~ ဖြစ်နေပြီ။ 小树被羊啃得光秃秃的。

ငုံးမြက် နှ၊ <ngon: myet> 竹节草, 粘人草, 也叫နောက်ပိုးမြက်၊ မောင်ခင်ငို၊ မျောက်မြား၊ မျောက်မြီး Andropogon aciculatus Retz (the little spear grass)

ငှက် ကါ <nget> (古) 贪婪, 依恋, 留恋

ငှက် ကါ <ngaut> ① 呵斥, 斥责: ကလေးကိုမ ~ ပါနဲ့။ 别呵斥孩子。 ② 孔雀啼叫: ဒေါင်း ~ သည်။ 孔雀啼。 ③ 吆喝 (牲口), 喊: နွား ~ သံ ငှက်ရဲသံ ငှက်ရဲသံ ④ 翘起, 耸立, 直: ~ ကနဲထသည်။ 一骨碌爬起来。 / သွေး ~ ပန်းသည်။ 血直喷出来。

ငှက်ငေါ် ကါ <ngaut ngaw> = ငေါင်ငမ်း

ငှက်ငှက် နှ၊ <ngaut nget> (诗) 矗立

ငှက်ငမ်း ကါ <ngaut ngan:> 呵斥, 斥责: ~ ဆဲရေးသည်။ 责骂人。 / ငေါင်ငေါင်ငမ်းငမ်းမပြောနဲ့။ 别用训斥的口吻说话。

ငှက်ဆတ်ဆတ် ကဝါ <ngaut hsat hsat> 粗鲁, 生硬: ~ မပြောနဲ့။ 说话别那么生硬。

ငှက်တက်တက် ကဝါ <ngaut tet tet> 孤零零: မျက်နှာငယ်တ ကောင်ကြွက်အဖြစ်ဖြင့် ~ ကျန်ရစ်ခဲ့သည်။ 孤苦伶仃地只剩下他一个人。

ငှက်တောက် ကဝါ <ngaut taut> 直挺挺, 翘着: လက်ညှိုး ~ ထိုးပြီးအပြစ်တင်သည်။ 指着鼻子谴责他。 / ခေါင်း ~ ထောင်မြီး 昂着头 / ဖျာအဖွန်း ~ ထွက်နေသည်။ 席边儿翘翘棱棱的。

ငှက်လောက် ကဝါ <ngaut laut> = ငေါင်တောက်

ငှက်လောက်ငေါ်လော် ကဝါ <ngaut laut ngaw law> (罕) ① (山石) 突兀: ပင်လယ်ကမ်းစပ်တွင်ကျောက်ဆောင်များ ~ ပေါ်နေသည်။ 海边上露出嶙峋礁石。 ② 专横暴戾, 跋扈, 独断独行

ငှက်လောက်ထော်လော် ကဝါ <ngaut laut htaw law> = ငေါင်လောက်ငေါ်လော်

ငိုက် ကါ <ngait> ① 耷拉, 垂下: သူ့မျက်နှာသည်ပျက်သွား၏။ ခေါင်းလည်း ~ သွား၏။ 他脸色变了, 头也低了下来。 / အသီးအနှံအောင်သောပေါင်းသည် ~ ရှိကျသည်။ 饱满的稻穗垂着头。 ② 打盹, 瞌睡: ကြိုက်မရှက် ~ မရှက်ငတ်မရှက် (成) 喜爱、瞌睡和饥饿时都不知羞。

ငိုက်စိုက် ကဝါ <ngait sait / ngait hsait> 低着头, 耷拉着: ခေါင်းကြိုး ~ နှင့် 耷拉着脑袋…… / လမ်းမကြီးအတိုင်း ~ နှင့်ထွက်လာခဲ့သည်။ 耷拉着脑袋顺着大路走来。

ငိုက်ဆင်း ကါ <ngait hsin:> 垂下, 倒伏: ထိုးစိုက်ထားခဲ့သော ကောက်ပင်ကလေးများမှာနှမ်းနယ် ~ နေကြသည်။ 插下的秧苗打蔫了。

ငိုက်တွဲ ကါ <ngait twe:> 垂下

ငိုက်မိန်း ကါ <ngait mein:> (古) 打盹, 打瞌睡

ငိုက်မျဉ်း ကါ <ngait myin: / ngait myi:> 打瞌睡: မောင်မောင် မှာ ~ လျက်ရှိလေသည်။ 貌貌正在打瞌睡。

ငိုက်ရှမ်း ကါ <ngait ywan:> 谷物成熟穗下垂

ငင့် ကါ <ngin'> 纺纱, 纺线: ဝိုင်း ~ သည်။ 纺纱。 / ချည် ~ သည်။ 纺线。

ငင့်ဆိုင်း ကါ <ngin' hsain:> = ဆိုင်းငုံ

ငင် ကါ <ngin> ① 拖, 拉, 牵引: ရေ ~ မောင်း 提水吊杆 / ပိုက်စိပ် ~ သည်။ 拉网捕鱼; (喻) 四处搜捕。 ② 写, 划: တချောင်းငင်နှစ်ချောင်းငင်ဆိုတာအောက်ကိုသာ ~ ရတယ်။ 所谓 - - 只能是向下划。 ③ 纺线: ချည် ~ သည်။ 纺线。 ④ 气息奄奄: အသက် ~ နေသည်။ (人或动物死前) 倒气儿。 ⑤ 拖延时间: ဝါထပ်ရက် ~ သည်နှစ် 闰年 ⑥ 榨取, 挤出 (汁液): လိမ္မော်သီးကိုအရေ ~ ရှိ 榨出桔子汁

ငင်ခေါ် နှ၊ <ngin khaw> = ခေါ်ငင်

ငင်ချ ကါ <ngin khya> (书) 拉下, 拽下

ငင်ချိတ် ကါ <ngin khyeit> = ချိတ်ငင်

ငင်ဆွဲ ကါ <ngin hswe:> 拽, 拉, 拖: ရေ ~ သည်။ (从井中、河中向上) 提水, 打水, 汲水。 / ကိုယ်လိုရာ ~ ရှိပြောသည်။ 将话头引向自己需要的方向说。 / နွားကိုကြိုးနှင့် ~ လာသည်။ 用绳子把牛拖过来。

ငင်တွယ် ကါ <ngin twe> 拽, 拉, 携带

ငင်ထုတ် ကါ <ngin htout> 取出, 提出

ငင်နှုတ် ကါ <ngin hnout> 拉出, 拔出, 拽出

ငင်ပိုက် နှ၊ <ngin pait> (捕鱼用) 拖网

ငင်းငင်း ကဝါ <ngin: ngin:> 全神贯注, 一心一意, 聚精会神: အာသာ ~ စွဲလမ်းခြင်း 极其爱慕

ငေါင် ကါ <ngaun> (孔雀) 鸣: ဥဒေါင်း ~ နေ၏။ 孔雀在叫。

ငေါင်း I နှ၊ <ngaun:> 传说中的独脚鸟 II ကါ <ngaun:> (古) 支棱, 伸出, 伸展: ဆင်ကြိုး၏အစွယ်သည် ~ ထွက်နေ၏။ 大象的牙支棱着。

ငေါင်းစင်းစင်း ကဝါ <ngaun: sin: zin:> ① 瘦高, 身材细长